

# Jdg

## Chapter 14

Burmese Interlinear

Reference: Burmese Judson Bible (1835)

:ဝိတုဗျာဓိ	တၢ်ဒုက္ခ	ကတၢၢ်ဒုက္ခ	ကမ္မာ	အၢ်ဂၢၢ်	ကတၢၢ်ဒုက္ခ	ၵိတုဗျာဓိ	တၢ်ဂၢၢ်	1
ဖိလိတုတိများ	-သမီးများ-မှ	-တိမန-၌	မိန်းမ	-နွံမငြိၣ်	တိမန-သို့	ရုံဆုန်	-နွံဆင်းၣ်	
<a href="#">H6430</a>	<a href="#">H1323</a>	<a href="#">H8553</a>	<a href="#">H0802</a>	<a href="#">H7200</a>	<a href="#">H8553</a>	<a href="#">H8123</a>	<a href="#">H3381</a>	

တရုရအခါ၊ ရုံဆုန်သည် တိမနတ်မျိုးသွားၣ်၊ ထိုမျိုး ဖိလိတုတိအမျိုးဖဉ်သဒ္ဓါ မိန်းမတယောက်ကို မငြိလျှင်၊

ကတၢၢ်ဒုက္ခ	ကမ္မာ	တၢ်ဒုက္ခ	ၵိတုဗျာဓိ	ကတၢၢ်ဒုက္ခ	တၢ်ဂၢၢ်	ၵိတုဗျာဓိ	2
မငြိမိ	မိန်းမ	-နွံပငြိၣ်	-နွံသု-ယအမိ-အား	-သု-ယအဘ-အား	-နွံအကကြောင်းကဉ်းၣ်	-နွံတက်ၣ်	
<a href="#">H7200</a>	<a href="#">H0802</a>	<a href="#">H0559</a>	<a href="#">H0517</a>	<a href="#">H0001</a>	<a href="#">H5046</a>	<a href="#">H5927</a>	

:ကမ္မာ	ၵိ	ကတၢၢ်ဒုက္ခ	တၢ်ဒုက္ခ	ကမ္မာ	ဝိတုဗျာဓိ	တၢ်ဒုက္ခ	ကတၢၢ်ဒုက္ခ
-မယား-အဖဉ်	ငါ-အား	သုမ-ကို	ယု-	-နွံယု	ဖိလိတုတိများ	-သမီးများ-မှ	-တိမန-၌
<a href="#">H0802</a>		<a href="#">H0853</a>	<a href="#">H3947</a>	<a href="#">H6258</a>	<a href="#">H6430</a>	<a href="#">H1323</a>	<a href="#">H8553</a>

မိဘထံသို့ ပြန်လာၣ်၊ တိမနတ်မျိုး ဖိလိတုတိအမျိုးဖဉ်သဒ္ဓါ မိန်းမတယောက်ကို မငြိခဲပီၣ်၊ ကျွန်ုပ် ကြောက်ဖဉ်တုရာ တောင်းၣ် ပေးပါဟုဆိုသော်၊

ကမ္မာ	တၢ်ဒုက္ခ	ၵိ	ၵိ	တၢ်ဒုက္ခ	ၵိ	တၢ်ဒုက္ခ	3
သင်-ယညီအစ်ကိုများ	--သမီးများ-၌	မရီလော	-နွံသု-ယအမိ	သု-ယအဘ	သု-အား	-နွံမိန့်တော်မူၣ်	
<a href="#">H0251</a>	<a href="#">H1323</a>	<a href="#">H0369</a>	<a href="#">H0517</a>	<a href="#">H0001</a>		<a href="#">H0559</a>	

ကမ္မာ	တၢ်ဒုက္ခ	ၵိ	ကတၢၢ်ဒုက္ခ	ၵိ	ကမ္မာ	ၵိ	ၵိ
မိန်းမ	-ယုရန်	သွား	သင်	-အကကြောင်းမူကား-	မိန်းမ	ငါ-ယလူများ	-နွံခပ်သိမ်းသဒ္ဓါ--၌
<a href="#">H0802</a>	<a href="#">H3947</a>	<a href="#">H1980</a>			<a href="#">H0802</a>		<a href="#">H3605</a>

တၢ်ဒုက္ခ	ကတၢၢ်ဒုက္ခ	တၢ်ဒုက္ခ	ၵိ	ၵိ	တၢ်ဒုက္ခ	ၵိ	ဝိတုဗျာဓိ
ယု-	သုမ-ကို	သု-ယအဘ	-သို့	ရုံဆုန်	-နွံမိန့်တော်မူၣ်	-ထိုအရဖျေးမခံများ	-ဖိလိတုတိများ-မှ
<a href="#">H3947</a>	<a href="#">H0853</a>	<a href="#">H0001</a>	<a href="#">H0413</a>	<a href="#">H8123</a>	<a href="#">H0559</a>	<a href="#">H6189</a>	<a href="#">H6430</a>

:ၵိ	ကမ္မာ	ၵိ	ၵိ	ၵိ
ငါ-ယမျက်စိ-၌	အချိမိ	သုမ	-အကကြောင်းမူကား-	ငါ-အား
	<a href="#">H3474</a>	<a href="#">H1931</a>		

မိဘတို့က၊ သင်သည် အရဖျေးလှီးခင်းကို မခံသဒ္ဓါ ဖိလိတုတိလူတို့တွင် မယားကို သွားၣ် ယူရမည် အကကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရီလောဟု ဆိုသော်လည်း၊ ရုံဆုန်က၊ ထိုမိန်းမကို တောင်းၣ် ပေးပါ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို၏။

ကမ္မာ	ကတၢၢ်ဒုက္ခ	ၵိ	ၵိ	ၵိ	ၵိ	ၵိ	4
သုမ	-ထာဝရဘုရား-မှ	အကကြောင်းမူကား	သိက	မ-	-နွံသု-ယအမိ	-နွံသု-ယအဘ	
<a href="#">H1931</a>	<a href="#">H3068</a>		<a href="#">H3045</a>	<a href="#">H3808</a>	<a href="#">H0517</a>	<a href="#">H0001</a>	

ဝိတုဗျာဓိ	ကတၢၢ်ဒုက္ခ	ၵိ	ဝိတုဗျာဓိ	တၢ်ဒုက္ခ	ကတၢၢ်ဒုက္ခ	ၵိ	
ဖိလိတုတိများ	-ထိုထို	-နွံ-အချိန်-၌	-ဖိလိတုတိများ-မှ	ရှာ	သု-	အခွင့်	-အကကြောင်းမူကား-
<a href="#">H6430</a>	<a href="#">H1931</a>	<a href="#">H6256</a>	<a href="#">H6430</a>	<a href="#">H1245</a>	<a href="#">H1931</a>		

ၵိ	:ၵိ	ၵိ
-	-ကုသရလေ-၌	အုပ်ချုပ်
	<a href="#">H3478</a>	<a href="#">H4910</a>

ထာဝရဘုရားစီရင်တော်မူသောအားဖြင့် ရှုံ့ဆုန်သည် ဖိလိတုတိလူတို့၌ အမှုရှာကခြင်းကို မိဘတို့သည် မရိပ်မိကပြုထိုကာလ၌ ဖိလိတုတိလူတို့သည် ကူသရလေအမျိုးကို အုပ်စိုးသတည်း။

ႏႃႃႃ	-ႃႃ	ႃႃႃႃ	ႃႃႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃႃႃ	ႃႃႃ	5
စပျစ်ခံမြား-	-ထိ-	-နှင့်ရတက်လာ၍	တိမန-သို့	-နှင့်သူ-ယအမိ	-နှင့်သူ-ယအဘ	ရှုံ့ဆုန်	-နှင့်ဆင်း၍	
<a href="#">H3754</a>	<a href="#">H5704</a>	<a href="#">H0935</a>	<a href="#">H8553</a>	<a href="#">H0517</a>	<a href="#">H0001</a>	<a href="#">H8123</a>	<a href="#">H3381</a>	
		ႃႃႃႃႃ	ႃႃႃ	ႃႃႃႃ	ႃႃႃ	ႃႃႃႃ	ႃႃႃႃႃ	
		သူ-ကိုကိုကြို	ဟောက်	ခငြ်သေ့များ	ခငြ်သေ့-အငယ်	-နှင့်ကညြ်	တိမန	
		<a href="#">H7125</a>	<a href="#">H7580</a>			<a href="#">H2009</a>	<a href="#">H8553</a>	

ထိုအခါ ရှုံ့ဆုန်သည် မိဘနှင့်တကွ တိမနတ်မို့၌ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင်၊ ခငြ်သေ့ပျိုတကောင်သည် သူ့ကိုတွဲ၍ ဟောက်လေ၏။

ႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃႃႃ	ႃႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃႃႃ	6
-ထိုဆိတ်သငယ်	-ကဲ့သို့-ဆုတ်ဖပြ	-နှင့်ဆုတ်ဖ၍	ထာဝရဘုရား	ဝိညာဉ်-	သူ-အပေါ်	-နှင့်ဆင်း၍	
<a href="#">H1423</a>	<a href="#">H8156</a>	<a href="#">H8156</a>	<a href="#">H3068</a>	<a href="#">H7307</a>			
ႃႃ	ႃႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃ	ႃႃ	ႃႃႃႃႃ	
-ကို	-နှင့်သူ-ယအမိ-အား	-သူ-ယအဘ-အား	ပခြ	-နှင့်မ-	သူ-ယလက်-၌	မရီ	-နှင့်အဘယ်မျှ
<a href="#">H0553</a>	<a href="#">H0517</a>	<a href="#">H0001</a>	<a href="#">H5046</a>	<a href="#">H3808</a>	<a href="#">H3027</a>	<a href="#">H0369</a>	<a href="#">H3972</a>
						ႃႃႃႃ	ႃႃႃႃ
						ပပြ	-ထိုအရာ

ထိုအခါ ရှုံ့ဆုန်လက်၌ တစုံတခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖတ်သကဲ့သို့ ထိုခငြ်သေ့ကို ဆွဲဖတ်၏။ သို့ရာတွင် မိမိပပြုစေ အမှုကို မိဘတို့အား မကပြီးမပြောဘဲ နေ၏။

ႃႃႃႃႃ	ႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	7
ရှုံ့ဆုန်	-မျက်စိ-၌	-နှင့်အချိမိ	-ထိုမိန်းမ-အား	-နှင့်စကားပခြ၍	-နှင့်ဆင်း၍	
<a href="#">H8123</a>		<a href="#">H3474</a>	<a href="#">H0802</a>	<a href="#">H1696</a>	<a href="#">H3381</a>	

မို့၌ ရောက်၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှုံ့ဆုန်သည် နှစ်သိမ့်၏။

ႃႃႃႃႃ	ႃႃႃႃႃ	ႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃႃ	8
-ထိုခငြ်သေ့	အသကေန်-	-ကို	-မပြရန်	-နှင့်လွှဲ၍	သူမ-ကိုယူရန်	-နုရက်များ-မှ	-နှင့်ပခြ၍
<a href="#">H4658</a>		<a href="#">H0853</a>	<a href="#">H7200</a>	<a href="#">H5493</a>	<a href="#">H3947</a>	<a href="#">H3117</a>	<a href="#">H7725</a>
	ႃႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃ	
	-နှင့်ပျားရည်	-ထိုခငြ်သေ့	-ကိုယ်ခနုစာ-၌	ပျားများ	အုပ်စု-	-နှင့်ကညြ်	
	<a href="#">H1706</a>		<a href="#">H1472</a>	<a href="#">H1682</a>	<a href="#">H5712</a>	<a href="#">H2009</a>	

အချိန်စ၍ ထိုမိန်းမကို သိမ်းယူခင်းငှါ သွားစဉ်အခါ၊ ခငြ်သေ့အကောင်ကို ကညြ်ရှုအံ့သောငှါ၊ လမ်းမှ လွဲသွား၍ ခငြ်သေ့အကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မပြုလျှင်၊



အံ့	14								
-နင့်မ-	ချီသေ	ထွက်	-နင့်-သန်း-မှ	အစားအသောက်	ထွက်	-သို့စားသူ-မှ	သူတို့-အား	-နင့်မိန့်တော်မူ၍	
<a href="#">H3808</a>	<a href="#">H4966</a>	<a href="#">H3318</a>	<a href="#">H5794</a>	<a href="#">H3978</a>	<a href="#">H3318</a>	<a href="#">H0398</a>		<a href="#">H0559</a>	
					: ဝိသုဒ္ဓိ	တပည့်	ဂုဏ်	ဂုဏ်	
					နမေပ:	သုံး-	-ထိုပညာနာ	-ပညာ	နင့်
					<a href="#">H3117</a>	<a href="#">H7969</a>	<a href="#">H2420</a>	<a href="#">H5046</a>	<a href="#">H3201</a>

ရုံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လစွေဟု ဆို၏။  
ထိုစကား၎င်းကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။

အံ့	15								
သင့်-ယလင်	-ကို	သွေးဆောင်	ရုံဆုန်	-မယား---	-နင့်ပခြေ၍	-ထိုခုနစ်-၌	-ထိုနင့်-၌	-နင့်ဖခြေ၍	
<a href="#">H0376</a>	<a href="#">H0853</a>		<a href="#">H8123</a>	<a href="#">H0802</a>	<a href="#">H0559</a>	<a href="#">H7637</a>	<a href="#">H3117</a>	<a href="#">H1961</a>	
အိမ်-	-နင့်-ကို	သင့်-ကို	မီးရှို့	သို့မဟုတ်လျှင်-	-ထိုပညာနာ	-ကို	ကျွန်ုပ်တို့-အား	-နင့်ပခြေ-	
<a href="#">H0853</a>	<a href="#">H0853</a>	<a href="#">H0853</a>	<a href="#">H8313</a>	<a href="#">H6435</a>	<a href="#">H2420</a>	<a href="#">H0853</a>		<a href="#">H5046</a>	
			: အံ့	အံ့	အံ့	အံ့	အံ့	အံ့	
			-မဟုတ်လော	ကျွန်ုပ်တို့-အား	ခေါ်	-ကျွန်ုပ်တို့-ကိုလူ	-မီး-နင့်	သင့်-ယအဘ	
			<a href="#">H3808</a>		<a href="#">H7121</a>	<a href="#">H3423</a>	<a href="#">H0784</a>	<a href="#">H0001</a>	

စတုတုထနရေရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကား၎င်းကို ဘယ်ပဖြေခင်းငှါ သူကို ချောမော့ ရမည်။ သို့မဟုတ်  
သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လူယူခင်းငှါ ငါတို့ကို ခေါ်ဝိတ်သလောဟု ရုံဆုန်၏ မယားကို  
ဆိုသောကဏ္ဍာ၍

အံ့	16								
-ထိုပညာနာ	ချစ်	-နင့်မ-	မုန်းမိ	သာလျှင်-	-နင့်ပခြေ၍	သူ-အပေါ်	ရုံဆုန်	မယား-	-နင့်ငို၍
<a href="#">H2420</a>	<a href="#">H0157</a>	<a href="#">H3808</a>	<a href="#">H8130</a>	<a href="#">H7535</a>	<a href="#">H0559</a>		<a href="#">H8123</a>	<a href="#">H0802</a>	<a href="#">H1058</a>
အံ့									
ကပြည့်	သူမ-အား	-နင့်မိန့်တော်မူ၍	ပခြေ	မ-	-နင့်ငါ-အား	ငါ-ယလူများ	-သားများ-အား	ထုတ်	
<a href="#">H2009</a>		<a href="#">H0559</a>	<a href="#">H5046</a>	<a href="#">H3808</a>				<a href="#">H2330</a>	
			: အံ့	အံ့	အံ့	အံ့	အံ့	အံ့	
			ပခြေမည်	-နင့်သင့်-အား	ပခြေမိ	မ-	-နင့်ငါ-ယအမိ-အား	-ငါ-ယအဘ-အား	
			<a href="#">H5046</a>		<a href="#">H5046</a>	<a href="#">H3808</a>	<a href="#">H0517</a>	<a href="#">H0001</a>	

သူသည် လင်ရှေ့မှာ ငိုကွဲ၍ သင်သည် ငါ့ကို မချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကား၎င်းကို ပဖြေသော်လည်း၊ အနက်ကို  
ငါ့အား မပြောတကားဟု ဆို၏။ ရုံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှ မပြော သင့်အား ပဖြေမည်လောဟုဆိုသော်လည်း၊

အံ့	အံ့	အံ့	အံ့	အံ့	အံ့	အံ့	အံ့	အံ့	17
-ထိုနင့်-၌	-နင့်ဖခြေ၍	-ထိုပွဲစား	သူတို့-အား	ဖခြေ	-ထိုအရာ-	-ထိုနင့်များ	ခုနစ်-	သူ-အပေါ်	-နင့်ငို၍
<a href="#">H3117</a>	<a href="#">H1961</a>	<a href="#">H4960</a>		<a href="#">H1961</a>		<a href="#">H3117</a>	<a href="#">H7651</a>		<a href="#">H1058</a>
အံ့	အံ့	အံ့	အံ့	အံ့	အံ့	အံ့	အံ့	အံ့	
-သားများ-အား	-ထိုပညာနာ	-နင့်ပခြေ၍	ဖိနပ်	အကခြင်းမူကား	သူမ-အား	-နင့်ပခြေ-	-ထိုခုနစ်-၌		
	<a href="#">H2420</a>	<a href="#">H5046</a>	<a href="#">H6693</a>			<a href="#">H5046</a>	<a href="#">H7637</a>		
							: အံ့		
							သူမ-ယလူများ		

ပွဲခံရာခုနစ်ရက်စတုစတုစတု လင်ရှေ့မှာ ငိုကွဲ၍ ခုနစ်ရက်မမြောက်သော နေ့၌ အလွန်ပူဆာသော ကခြေ အနက်ကို ဘယ်ပခြေ။  
မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပဖြေပခြေလော၏။

ကဗျာတိုက် -ထိုနဝေင်းလုံးချိန်	အဗျ ရောက် <a href="#">H0935</a>	မေတိုင်မီ -မတိုင်မီ <a href="#">H2962</a>	ယံဘိယံ -ထိုခုနစ်-၌ <a href="#">H7637</a>	ဝါးဗျ -ထိုနဝေင်း-၌ <a href="#">H3117</a>	အိမ် -ထိုမိုး <a href="#">H0376</a>	လှေ လှေများ- <a href="#">H0376</a>	လှေ သူး-အား <a href="#">H0559</a>	ကမ္ဘာ -နှင့်ပင် <a href="#">H0559</a>	18
ထို သူတို့-အား <a href="#">H0559</a>	ကမ္ဘာ -နှင့်မိန့်တစ်မူ၍ <a href="#">H0559</a>	အဗျ -ခဏ်သေ-ထက် <a href="#">H0559</a>	ယံ သန့်သေ <a href="#">H5794</a>	ကမ္ဘာ -နှင့်အဘယ် <a href="#">H4100</a>	ပျား -ပျားရည်-ထက် <a href="#">H1706</a>	ချိသေ ချိသေ <a href="#">H4966</a>	အဘယ်- အဘယ်- <a href="#">H4100</a>		
		အဗျ ငါ-ယပဋ္ဌာနာ <a href="#">H2420</a>	မ ရှာ <a href="#">H4672</a>	မ မ- <a href="#">H3808</a>	ငါ-ယနွေးမ-နှင့် ငါ-ယနွေးမ-နှင့်	ထယ်နွက် ထယ်နွက်	အကယ်၍မလျှင် အကယ်၍မလျှင် <a href="#">H3884</a>		

မိသားစုသည် ခုနစ်ရက်မကြာသောနေ့ နေမဝင်မှီလာ၍ ပျားရည်ထက် အဘယ်အရာ ချိသနည်း။ ခဏ်သေထက် အဘယ်အရာ သန့်စွမ်းသနည်းဟု ဘတ်ပင်ကြံ၍။ ရှုဆုန်ကလည်း၊ သင်တို့သည် ငါနွေးမပျံ နှင့် မထွန်လျှင် ငါစကားဝှက်အနက်ကို ရှာ၍ မထွေးဟုဆို၏။

ထို သုံးဆယ် <a href="#">H7970</a>	ထို သူတို့-မှ <a href="#">H1992</a>	အဗျ -နှင့်လုပ်ကံ၍ <a href="#">H5221</a>	အဗျ အရှုကလုန် <a href="#">H0831</a>	အဗျ -နှင့်ဆင်း၍ <a href="#">H3381</a>	ထို ထာဝရဘုရား <a href="#">H3068</a>	ထို ဝိညာဉ်- <a href="#">H7307</a>	ထို သူ-အပေါ် <a href="#">H0853</a>	ထို -နှင့်ဆင်း၍ <a href="#">H3947</a>	ထို လူ <a href="#">H0376</a>	19
ထို -ပဋ္ဌာနာဖတ်ပဋ္ဌာများ-အား <a href="#">H5046</a>		ထို -ထိုအဝတ်အစားများ <a href="#">H2487</a>	ထို -နှင့်အပ် <a href="#">H5414</a>	ထို သူတို့-ယအကျအဝတ်များ <a href="#">H2488</a>		ထို -ကို <a href="#">H0853</a>	ထို -နှင့်ယူ၍ <a href="#">H3947</a>	ထို လူ <a href="#">H0376</a>		
	ထို - <a href="#">H0001</a>	ထို :ကမ္ဘာ သူ-ယအဘ <a href="#">H0001</a>	ထို အိမ်- အိမ်- <a href="#">H5927</a>	ထို လှေ -နှင့်တက်၍ <a href="#">H5927</a>	ထို သူ-ယအမျက် သူ-ယအမျက် <a href="#">H0639</a>	ထို ကမ္ဘာ -နှင့်အမျက်ထွက်၍ <a href="#">H2734</a>	ထို ကမ္ဘာ -ထိုပဋ္ဌာနာ <a href="#">H2420</a>			

ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှုဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှုကလေးမိသို့ သွား၍ မိသားစုသုံးဆယ်ကို သတ်ပိဋ္ဌေ သူတို့ဥစ္စာကို လုယူ၍ စကားဝှက်အနက်ကို ဘတ်ပင်ဋ္ဌာ သူတို့အား အဝတ်စုံတို့ကို ပေးပိဋ္ဌေ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပဋ္ဌာသွားလေ၏။

	ထို သူ-အား <a href="#">H0001</a>	ထို အဆွေ အဆွေ	ထို -ထိုအရာ -ထိုအရာ	ထို သူ-ယအဆွေ-အား သူ-ယအဆွေ-အား <a href="#">H4828</a>	ထို ရှုဆုန် <a href="#">H8123</a>	ထို မယား- မယား- <a href="#">H0802</a>	ထို -နှင့်ဖတ် -နှင့်ဖတ် <a href="#">H1961</a>	20
--	--	---------------------	---------------------------	--	---	--	--	----

မယားကို ကားရှုဆုန်ပေါင်းဘတ်သေ အဆွေခင်ပွန်းအား ပေးစားသတည်း။